

## မာတိကာ

၁။	ကိုယ်ပိုင်ကွန်းခိုရာ အိုအစစ်လေးနဲ့ စိတ်ဖိစ်းမှုကို လျှော့ကြရအောင်	၈
၂။	ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်ဖို့ ဆက်ဆံရေးစွမ်းရည် မြှင့်တင်ကြဖို့	၁၆
၃။	အောင်မြှင့်ထိရောက်သော ခေါင်းဆောင်တို့၏ စရိတ်လက္ခဏာများ	၂၆
၄။	လိုက်နာသင့်သည့် အီးမေးလ်ကျင့်ဝတ်	၃၆
၅။	အမှားအယွင်းများကို ဖြတ်သန်းကျော်လွှား စီမံခန့်ခွဲခြင်း	၄၆
၆။	ခေါင်းဆောင်မှု (Leadership) ဟူသည်	၅၆
၇။	မန်နေဂျာများ မှားတတ်သည့် စီမံခန့်ခွဲမှု အမှား(၁၀)ချက်	၆၆
၈။	အောင်မြှင့်သော ပေါင်းသင်းဆက်ဆံရေးအတွက် သဘောထား ကွဲပြားဆန့်ကျင်မှုကို စီမံခန့်ခွဲခြင်း	၇၆
၉။	ခေတ်သစ်စီမံခန့်ခွဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ထုံးဓလ္လာ အသိဉာဏ်ပညာ	၈၀
၁၀။	အခြေအနေ အချိန်အခါန့်အညီ အနာဂတ်သို့ ခရီးနှင်းခြင်း	၉၂
၁၁။	ပြောင်းလဲချွေလျားနေသော စီမံခန့်ခွဲမှုနှင့် မျက်မှောက်ခေတ် သင်ယူဓလ္လာကျင့်ရေး	၁၀၄
၁၂။	အောင်မြှင့်မှုဟူသည် အလုပ်အတွက်သာ မဟုတ်၊ ဘဝတစ်ခုလုံးအတွက်ပါ	၁၁၆
၁၃။	တန်ဖိုးရှိတဲ့ အချိန်တွေကို စနစ်တကျ သုံးကြရအောင်	၁၂၄
၁၄။	ယဉ်ကျေးမှုထုံးတမ်းဓလ္လာဆိုင်ရာ အသိဉာဏ်ပညာ လေ့ကျင့်ရေးမှုသည် အောင်မြှင့်ထိရောက်သော စီမံခန့်ခွဲမှုသို့	၁၃၂